

## ဆရာခင်၏ သော်ကကူမ္မာနှင့် ပဋိကလျာပြေတော် ဆတင်အပြုံလာချက်

သက်နှင့်အေး \*

### ဓာတ်မီးအကျဉ်း

ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်အတွင်းရှိ ပြေတော်စာပေကဏ္ဍတွင် ပါဝင်သော ကိုလိုနီခေတ်ဦးပြေတော်စာပေကို အမြခြံး၍လေ့လာတင်ပြထားသည့် စာတမ်းဖြစ်ပါသည်။ ဤစာတမ်းကို တင်သွင်းရာ၌ ကြေးမံဦးသောင်း စုစည်း ထုတ်ဝေသည့် သမိုင်းဝင်မြန်မာပြေတော်များစာအုပ်မှ ဆရာခင်၏ သော်ကကူမ္မာနှင့် ပဋိကလျာပြေတော်ကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ ခေတ်ကာာလအကြိုက် ပေါ်ပေါက်ခဲ့သော ကိုလိုနီခေတ်ဦး ပြေတော်တို့၏ ဘတ်လမ်း၊ ဘတ်ဆောင်၊ ကာလဒေသနောက်ခံ တင်ပြုပုံတို့ကို ဖော်ထုတ်လို့သည့် ရည်ရွယ်ချက် ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁) ပြေတော်ဝါဟာရ၊ အခန်း(၂) ကိုလိုနီ ခေတ်ဦး ပြေတော်သမိုင်းအကျဉ်း၊ အခန်း(၃) ဆရာခင်၏ သော်ကကူမ္မာနှင့် ပဋိကလျာပြေတော် အတင်အပြုံလေ့လာချက်တို့ကို လေ့လာတင်ပြထားပါသည်။ ကိုလိုနီခေတ်ဦး ပြေတော်စာပေလေ့လာသူတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

### နိဂုံး

စာပေတွင် ကဗျာ၏ အခန်းကဏ္ဍသည် အရေးပါသကဲ့သို့ စကားပြေ၏ အခန်း ကဏ္ဍသည်လည်း အရေးပါပါသည်။ ထို့နည်းကူ လက်ာ၊ စကားပြေ နှစ်ထွေရော၍ ရေးဖွဲ့လေ့ရှိသော ပြေတော်၏ အခန်းကဏ္ဍသည်လည်း အရေးပါပါသည်။ မြန်မာ ပြေတော်စာပေကို ခရစ်နှစ် ၁၇၀၀ ကျော် မှ ၁၈၅၂ ခုနှစ်အထိ ခေတ်ဟောင်းပြေတော် စာပေ၊ ခရစ်နှစ် ၁၈၅၃ မှ ၁၉၂၀ ပြည့်နှစ်အထိ ခေတ်လယ်ပြေတော်စာပေ၊ ခရစ်နှစ် ၁၉၂၂ မှ ယနေ့ထိ ခေတ်သစ်ပြေတော်စာပေဟု ပညာရှင်တို့က ခေတ်သုံးခေတ် ပိုင်းခြား ပြပါသည်။ ဤစာတမ်းသည် ခေတ်လယ်ပြေတော်စာပေတွင် ပါဝင်သော ဆရာခင်၏ သော်ကကူမ္မာနှင့် ပဋိကလျာပြေတော် အတင်အပြကို လေ့လာတင်ပြမည့် စာတမ်း ဖြစ်ပါသည်။ ဤပြေတော်သည် ၁၈၈၉ ခုနှစ် ကိုလိုနီခေတ်ဦးက ပေါ်ပေါက်ခဲ့သော ပြေတော် ဖြစ်ပါသည်။ ဆရာခင်၏ အထွေထွေတို့ကို ထင်ရှားစွာ မတွေ့ရှိရပေ။ ကိုလိုနီ ခေတ်ဦးက ပေါ်ပေါက်သော ပြေတော်များ၏ ထူးခြားချက်မှာ အပျော်ဖတ်ရန် ရည်ရွယ်ရေးသားကြသောကြောင့် ခေတ်အကြိုက် အဆို၊ အငို၊ ပြက်လုံးတို့ကို အရင်းမတည်ကာ ဘတ်အိမ်ကို တည်ဆောက်လေ့ရှိသည်။ အထူးသဖို့ တေးသီချင်းသံဆန်း အမျိုးမျိုး တို့ကို ဆီလျော်အောင် ထည့်သွင်းလေ့ရှိသည်။ ဤစာတမ်းမှတစ်ဆင့် ကိုလိုနီခေတ်ဦး

\* ဒေါက်တာ၊ ကထိက၊ မြန်မာစာဌာန၊ မုံရွာတဏ္ဍာသို့၍

ပြောတ်များ၏ ဘတ်လမ်းတင်ပြု၊ ဘတ်ဆောင်တင်ပြု၊ နောက်ခံဝန်းကျင်တင်ပြု တို့ကို မှန်းဆသိရှိနိုင်ပါသည်။

## ၁။ ပြောတ်ဝေါဟာရ

‘ပြ’ ဆိုသည်မှာ မြန်မာစကားဖြစ်၍ ‘ဘတ်’ ဆိုသည်မှာ ပါဋ္ဌာန်ကားဇာတကမ္မ ဆင်းသက်လာခြင်း ဖြစ်သည်။ ‘ပြ’ သည် မျက်စိနှင့်မြင်အောင် ပြမှုပြသခြင်း ဖြစ်သည်။ ‘ဘတ်’ သည် ရွှေးဘဝများက ဘုရားလောင်း၏ အဖြစ်နှင့် သက်ဆိုင်သော ဝထ္ဗာများဟု အမိပ္ပါယ်ရသည်။ ဆင့်များအနက်ဖြင့် ကောက်ယူသော ပြောတ်သည် ‘အဖြစ်ကိုပြချက်’ ဟု ဆိုနိုင်သည်။

ပြောတ်ဝေါဟာရနှင့်ပတ်သက်၍ စာပေပညာရှင်တို့က မိမိတို့အားသန်ရာ ရှုထောင့်မှ အမိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။

မြန်မာအတိပောင်းအကျဉ်းချုပ်တွင်-

“ပြောတ်/နါ/ ၁။ ဘတ်လမ်းကို ကပြသရှင်ဖော်နိုင်ရန် ရေးဖွဲ့သော စာပေ။

၂။ ယင်းဘတ်ကို သရှင်ဖော်ကပြသောပွဲ”<sup>၁</sup>

ဟု ဖွင့်ဆိုထားသည်။

မြန်မာစွဲယုံစုံကျမ်းတွင်-

“ပြောတ် ဟူသည် အဖြစ်အပျက် တစ်စုံတစ်ရာကို ပွဲကြည့်သူတို့ စိတ်တွင် ထင်ရှားပေါ်လွင်လာစေရန် လူကိုယ်တိုင်ထွက်၍ သရှင်ဖော်ပြသရသည့် အနပညာတစ်ရပ် ဖြစ်သည်။”<sup>၂</sup>

ဟု ဖွင့်ဆိုထားသည်။

ဟံသာဝတီဦးဘရင်က ပြောတ်များ ဖြစ်ပေါ်ခြင်းတွင်-

“အရပ်ဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်ဖြင့်သော်လည်းကောင်း၊ ကပြကြသည်ကို ပြောတ် ဟူ၍ ခေါ်ပေသည်။”<sup>၃</sup>

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၀၈၊ ၂၃။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၁၉၆၃၊ ၂။

<sup>၃</sup> ဘရင်၊ ဦး၊ ခုနှစ်မပါ၊ ၁၁။

ဟု ဖွင့်ဆိုထားသည်။

ဦးသော်ငောက ပြောတ်သမိုင်းတွင်-

“ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ထူပ်ကို အတိုးအမှုတ်၊ အဆို အကဖြင့် ပရီသတ်အား တင်ပြခြင်း”

ဟု ဖွင့်ဆိုထားသည်။

မောင်ငောင်မင်(စန္ဒဖြူ)က မလိုခပြောတ် အညွှန်းနိုဒါန်းတွင်-

“ပြောတ်ဆိုသော ဝေါဟာရသည် အမိဘယ်နှစ်မျိုး ထွက်သည်။ ဇာတ်လမ်းကို ကပြသရှုပ်ဆောင်နိုင်ရန် ရေးဖွဲ့သော စာပေကိုလည်း ပြောတ်ဟု ခေါ်သည်။ ဇာတ်လမ်းကို ကပြသရှုပ်ဆောင်သော ပွဲကိုလည်း ပြောတ်ဟု ခေါ်သည်။”<sup>၂</sup>

ဟု ဖွင့်ဆိုထားသည်။

ဉာဏ်ဟံ(ကြံ့တော)၏ လွှတ်လပ်အကြိုခရီးနှင့် ဇာတိမာန်ပြောတ်များ စာအုပ်တွင်-

“ဇာတ်လမ်း ဇာတ်ကွက် တစ်စုံတစ်ရာကို လက်ာစပ်စကားပြေဖြင့် ဖြစ်စေ၊ အပြန်အလှန်ပြောခန်းများဖြင့်ဖြစ်စေ၊ ရေးဖွဲ့သော စာပေ အဖွဲ့။ ယင်းအဖွဲ့အနဲ့အမျိုးမျိုးကို သရှုပ်ဆောင်ပြသော ပွဲလမ်း”<sup>၃</sup>

ဟု ဖွင့်ဆိုထားသည်။

စာပေပညာရှင်တို့၏ ပြောတ်ဝေါဟာရဖွင့်ဆိုမှုများကို ခြောက်သုံးသပ်ရလျှင် ပြောတ်ဟူသည် ဇာတ်လမ်းဇာတ်ကွက်ကို တေးဂါတနှင့်တွဲဖက်ချိ လူကိုယ်တိုင် သရှုပ်ဖော် ကပြရသော အနုပညာတစ်ရုပ်ကို ပြောတ်ဟုခေါ်သကဲ့သို့ ဇာတ်လမ်းကို ကပြသရှုပ်ဆောင်နိုင်ရန် ရေးဖွဲ့သော စာပေကိုလည်း ပြောတ်ဟု ဆိုနိုင်ပါသည်။

## J။ ကိုလိုနိုဝင်တို့း ပြောတ်သမိုင်းအကျဉ်း

မြန်မာ့ပြောတ်စာပေသည် ၁၈ ရာစု ဧည့်သာင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ၏ မကိုကက်ပြောတ်မှ အစပြခဲ့ခြင်း ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးတွင် ရက်ပါင်းများစွာ ကပြရသော နှစ်းတွင်းဇာတ်တော်ကြီးများ ပေါ်ပေါက်လာသည်။ ကုန်းဘောင်

<sup>၁</sup> သော်ငော၊ ဦး၊ ၁၉၆၅၊ ၁၊ J။

<sup>၂</sup> မလိုခာ ၂၀၀၈၊ J။

<sup>၃</sup> ဉာဏ်ဟံ(ကြံ့တော)၊ ၁၉၉၆၊ J။

ခေတ်နှောင်းတွင် တစ်ညတွင်းအပြီး ကပြနိုင်သော ဦးကြင်္ခ၊ ဦးပုညတို့၏ ပြောတ်များ ပေါ်ပေါက်ခဲ့သည်။ ၁၉ ရာစု နှောင်းပိုင်းတွင် အောက်မြန်မာနိုင်ငံ၌ ပြောတ်များ ဆက်လက်ထွန်းကားလျက် ရှိသည်။ ပုံနှိပ်လုပ်ငန်းများ တွင်ကျယ်လာသောအခါ ပြောတ် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေလာသည်။ အကပြောတ်မှ အဖတ်ပြောတ်သို့ ကူးပြောင်း လာခဲ့သည်။

သဏ္ဌာန် ၁၈၇၅ ခုနှစ်တွင် ကိုလိုနီခေတ်ဦး၏ အစောဆုံးပြောတ်များဟု ဆိုနိုင်သော ဦးခို့၏ မဟာဇနကမင်းသားပြောတ်၊ ဦးပုတ်နီ၏ ကုမ္ပဏီပြောတ်၊ ဆတိုင်မွတ်ဦးကူး၏ လူဝံမောင်နှမပြောတ်တို့ ပေါ်ပေါက်လာသည်။ ကိုလိုနီခေတ်ဦး ပြောတ်တို့သည် ရေးပြောတ် အစဉ်အလာလမ်းကြောင်းအတိုင်း ဘုရားဟောဇာတကာ၊ ဇင်းမယ်ပဏ္ဍာသာ၊ မဟာဝင်၊ ဒဏ္ဍာရီထိုးဇာတ်တို့ကို အခြေခံသည်။ ဇာတ်ဆောင်များကို ဖန်တီးရာတွင်လည်း ထိုးနှစ်းဝန်းကျင်မှ ဇာတ်ဆောင်များ၊ နတ်၊ နဂါး၊ ဂုဏ် စသည့် သဘာဝလွန် တန်ခိုးရှင်ဇာတ်ဆောင်များ ဖြစ်သည်။ ရေးဖွဲ့ပုံသဏ္ဌာန်မှာ ဇာတ်ဆန်သည့် လက်ာစကားပြီ နှစ်ထွေရောအဖွဲ့များ ဖြစ်သည်။ ဆိုင်းဆင့်၊ ပတ်တိုက်၊ အာလုပ်၊ ဇာတ်ညွှန်းစကား၊ ဇာတ်ချင်းတို့ကို ထည့်သွင်းဖန်တီးထားသည်။

သဏ္ဌာန် ၁၈၇၇ ခုနှစ်တွင် မော်လမြှင်ဆရာရော၏ သထုရာဇောင်ပြောတ် ပေါ်ပေါက်လာသည်။ သထုရာဇောင်ပြောတ်ကို ဖတ်ရသည့်မှာ ရုပ်သေးရုပ်များကို ကြည့်ရသည့်နှင့်တူသည်။ အလွမ်း၊ အဆွေး၊ အသော စုံလင်အောင် တင်ပြနိုင်သည်။ ထိုခေတ်က ပြောတ်ရေးသုတို့သည် ဇာတ်သဘင်ပညာ ကျမ်းကျင်သော ရုပ်သေး မင်းသားကြီးကိုင်များ ဖြစ်၍ စာပေကျမ်းကို နှုံစပ်သည်။ ကဗျာဥက္ကာ ပြည့်စုံသည်။

ကိုလိုနီခေတ်ဦးပိုင်းတွင် လူကြိုက်များသော ပြောတ်တို့ကို တုပြီးရေးသားသော ပြောတ်များ အများအပြား ပေါ်ပေါက်လာသည်။ ကိုလိုနီခေတ်ဦးက ထင်ရှားသော ပြောတ်ဆရာတို့မှာ မော်လမြှင်ဆရာယော၊ ရှေ့နော်းကျော်ရ၊ ပဲခူးဦးဆုသာ၊ တောင်လုံးပျေဆရာမြှု၊ မောင်ဘိုးသာ၊ ဆရာသင်၊ ဆရာခင်၊ ဦးစံသူ၊ ရွှေတောင်ဆရာလွှမ်းစသည်တို့ ဖြစ်သည်။ ပြောတ်ဆရာအချို့၏ အထွေထွေတို့ကို ရှာဖွေတွေ့ရှိသော်လည်း အချို့ပြောတ်ဆရာတို့၏ အထွေထွေတို့မှ မတွေ့ရှိရပေ။

သဏ္ဌာန် ၁၈၈၀ တွင် ပဲခူးဦးဆုသာ၏ စောဖေစောမပြောတ် ပေါ်ပေါက် လာသည်။ အကြိုမြှိုမြိုက်နှိပ်ရပြီး အုပ်ရေ ၇၄၀၀ အထိ ရှိကြောင်း သိရသည်။ လူကြိုက်များသည့်အတွက် စီးပွားရေးသမားတို့က မင်းသားရုပ်၊ မင်းသမီးရုပ် တံဆိပ် ကပ်ကာ စောဖေစောမပုပါ၊ ပိတ်အုပ်၊ မီးခြစ်တို့ ပြုလုပ်ရောင်းချခဲ့ကြသည်။

ကိုလိုနီခေတ် ပြောတ်များတွင် ရေးဖွဲ့သည့်အကြောင်းအရာ ကျယ်ပြန့်လာသကဲ့သို့၊ ခေတ်သရပ်ထင်ဟပ်သော အကြောင်းအရာများလည်း ပါဝင်လာသည်။ ဦးစံသူ ရေးသော ဘိန်းပုံရာဇာနှင့် ကွမ်းပုံကုမ္ပဏီပြောတ်သည် မူးယစ်ဆေးဝါးနှင့် လောင်းကစားမှုအန္တရာယ်ကို ဖော်ထုတ်ထားသည်။ ကိုလိုနီခေတ်ဦး ပြောတ်များသည် စာပေအရည်သွေးရှိရုံသာမက ရည်ရွယ်ချက်ကောင်းများဖြင့်လည်း ရေးသားခဲ့ကြသည်။

သဏ္ဌာရာ၏ ၁၉၀၀ ဝန်းကျင်တွင် ပေါ်ပေါက်လာသော ပြောတ်များသည် ရှှုပြောတ်တို့၏ ယေဘုယျလက္ခဏာကို အခြေခံသော်လည်း ခေတ်အကြိုက် တေးသီချင်းသံခန်းများ၊ ငိုချင်းများကို အသားပေး၍ ရေးဖွဲ့လာကြသည်။ ေတ်လမ်းသည် စာဖတ်သူ စိတ်ကျေနှပ်ဖွှာယ် ဖြစ်စေသော ေတ်လမ်းမျိုးမဟုတ်ဘဲ စာမျက်နှာ ၈၀ ပြည့်ပါက ေတ်လမ်းကို ရောက်သည့်အခန်းမှာပင် သိမ်းလေ့ရှိသည်။ သဏ္ဌာရာ၏ ၁၉၀၀ နောက်ပိုင်းတွင် ပေါ်ပေါက်လာသော ပြောတ်အများစုသည် စာပေဘက်သာမက သဘင်ဘက်မှာပင် အားနည်းလာသည့်အတွက် ပြောတ်များမှာ အဆင့်အတန်း နိမ့်ကျလာသည်။ အချို့ ပြောတ်ဆရာများသည် နာမည်ကြီးသော ေတ်သဘင်များ ငင်းကျင်းကပြုကြသည်ကို သွားရောက်ကြည့်ရှုပြီး ညွှန်းချင်း အဆုံးသတ်ကာ မနက်၌ ပုံနှိပ်ထုတ်ဝေရ လောက်အောင် အခြေအနေဆိုးလာသည်။ ပြောတ်ဆရာက ေတ်သဘင်ကို ဦးမဆောင် နိုင်ဘဲ ေတ်သဘင်၏ နောက်ကလိုက်ရသော အခြေအနေထိ ရောက်ရှိခဲ့သည်။ ၁၉၂၀ ဝန်းကျင်တွင် တစ်မူးတန်း၊ တစ်ပဲတန်း ပြောတ်များ အတားအဆီးမရှိ ပေါ်ထွက်ကာ ပြောတ်အဆင့်အတန်း နိမ့်ကျသွားရာမှ နောက်ဆုံး လုံးဝပျောက်ကွယ်သွားရသည်။

## ၃။ ဆရာခင်၏ သော်ကကုမ္ပဏီပြောတ် အတင်အပြုလုလာချက်

သော်ကကုမ္ပဏီ ပဋိကလျာပြောတ်ကို သဏ္ဌာရာ၏ ၁၈၈၉ ခုနှစ်တွင် ဆရာခင်ရေးသားသည်။ ဤပြောတ်သည် ကိုလိုနီခေတ်ဦး ပြောတ်များ အပြုင်အဆိုင် ရေးသားထုတ်ဝေခိုန်တွင် ပေါ်ပေါက်လာသော ပြောတ်တစ်စောင် ဖြစ်သည်။ ပြောတ်တွင် ရေးသူနှင့် ရေးသားရသော ရည်ရွယ်ချက်ကို-

“**ရွှေခြိမ်းနှင့်ရောက၊ သညာမည်တွင်၊ ဆရာခင်သည်၊ တင်တင်နှမ၊ ရွှေရောင်ပွဲတို့၊ ကြင်စသက်ဝေ၊ နှစ်မေတ္တာထွန်း၊ သစ္စာထွန်း၊ လွှမ်းမိုးတွေစွာ၊ ရဝေသည်လယ်၊ ငင်စင်နှယ်ကလေး၊ တို့မှာ၊ ပွေအင်ချယ်မှာ၊ သတင်းဝေဝေ၊ သန်းဆွေနှင့် မင်းမေပုတို့မှာ၊ အပျင်းပြေရအောင်၊ ခုကာလကြိုက်၊ သဘင်အရာ၊**

မယ်၏သာတဲ့၊ ပညာတိုက်က၊ နှစ်မြိုက်ကြည်သာ၊ ကဗျာလွင်၏။  
ဖွင့်လိုက်ပါသည်။”

ဟု ဖော်ပြထားသည်။ ဆရာခင်၏မျိုးရိုးအတိကို အတိအကျမသိရပေ။ မြင်းခြံးဘတိ ဟုသာ ဖော်ပြထားသည်။ ဤပြောတ်သည် ခေတ်ကာလအကြိုက် အပျင်းပြေဖတ်ရှုရန် ရေးသားထားသော အပျော်ဖတ်ပြောတ်တစ်စောင်သာ ဖြစ်ပါသည်။ ဤပြောတ်မှ ဘတ်လမ်းအတင်အပြ၊ ဘတ်ဆောင်အတင်အပြ၊ ကာလဒေသနောက်ခံအတင်အပြ တို့ကို ရွေးချယ်၍ လေ့လာတင်ပြပါမည်။

### ၃၁၁။ ဇာတ်လမ်းအတင်အပြ

သော်ကကုမ္မာနှင့် ပဋိကလျာပြောတ်သည် ပြောတ်ရေးသူ စိတ်ကူးဖြင့် ဖန်တီးထားသော စိတ်ကူးယဉ်တိုးအတ် ဖြစ်ပါသည်။ သုဝဏ္ဏဘူမိပြည် ဓမ္မနရိန်မင်း လက်ထက်ဟု ဘတ်အိမ်တည်ထားသည်။ ဓမ္မနရိန်မင်းတွင် တောင်ပြင်သူငြောင်းသား မောင်သော်က (ခေါ်) မောင်ဖိုးကွန်းကို မွေးစား၍ သော်ကကုမ္မာဟု ဘွဲ့မည်ပေးထားသော သားတော် တစ်ပါးရှိကြောင်း အမိကဘတ်ဆောင်နှင့် စာဖတ်ပရိသတ်ကို ဦးစွာမိတ်ဆက်ပေးသည်။ ထို့နောက် သော်ကကုမ္မာမင်းသား တက္ကသိုလ်ပြည်မှ ပညာတ်တော်မြောက်၍ ပြန်လာရာတွင် ဗာရာဏာပြည် သုမန်သူငြောင်းသမီး ပဋိကလျာနှင့် စုဖက်လာကြောင်း၊ လက်ခွဲတော် ဝါး၊ ဉာဏ်ကျယ် တို့နှင့်အတူ လေးဦးသား ပြည်တော်ပြန်လာကြောင်းဖြင့် ဘတ်လမ်းကို အစပျိုးတင်ပြထားသည်။ တော်မြိုင်တွင်းသို့ ဖြတ်သန်းလာရာတွင် ပဋိကလျာမင်းသမီး ဆာလောင်သဖြင့် သော်ကကုမ္မာမင်းသားသည် လက်ခွဲတော်နှစ်ဦးနှင့်အတူ သစ်သီးရှာထွက်သည်။ သစ်သီးရှာဖွေစဉ်တော့ထဲ၌ အလွန် သာယာသော ရေကန်ကိုတွေ့၍ ရေဆင်းချိုးရာမှ နာနာဘာဝတို့ပြစားသဖြင့် မင်းသား ရူးသွားပုံနှင့် ဘတ်လမ်းအလှည့်အပြောင်းကို ဖန်တီးတင်ပြထားသည်။

ပဋိကလျာမင်းသမီးသည် သစ်သီးရှာထွက်သော မောင်တော် ပြန်မလာသဖြင့် လိုက်လံရာဖွေရာ လမ်းမှားလာသော ရူချင်ဖွယ်နတ်နှင့် တွေ့ဆုံးလေသည်။ အဖြစ်အပျက်တို့ကို ပြောပြသဖြင့် ရူချင်ဖွယ်နတ်လည်း မင်းသမီးကို စကားဝါနတ်နှစ်ဦးသို့ ခေါ်ဆောင်သွားသည်။

ရူးသွာ်နေသော သော်ကကုမ္မာမင်းသား၏အဖြစ်ကို သိကြားမင်းသိ၍ ဆေးကုရှု စေတေမန်နတ်သားကို စေလွှတ်သည်။ ဆေးကု၍ ပျောက်ကင်းသောအခါတွင် လက်ခွဲတော်တို့နှင့်အတူ မင်းသမီးကို တော်မြိုင်အနဲ့ လိုက်လံရာဖွေသည်။ နောက်ဆုံး မင်းသမီးကို

<sup>°</sup> သောင်း၊ ဦး(ကြေးမံ)၊ ၁၉၆၈၊ ၂၃၁။

မတွေ့သဖို့ လက်လျော့ကာ တိုင်းပြည်သို့ပြန်ကြပုံဖို့ မင်းသား၊ မင်းသမီး ဝေးကွာရခြင်းကို တင်ပြထားသည်။

သော်ကကုမ္မာမင်းသား တိုင်းပြည်သို့ ပြန်ရောက်လာသောအခါ ခမည်းတော်မဓမ္မနိုင်မင်းက မိမိအသက်ကြီး၍ တရားသာဝနာမွားများလို့သဖို့ သားတော်ကို တောင်နှစ်းမိမိရား လူသို့မှုမွားမြင်သည့် လူလိမ့်မယ်မင်းသမီးနှင့် လက်ဆက်၍ ထိုးနှစ်း စံရန် အမိန့်ချမှတ်သည်။ လူလိမ့်မယ်မင်းသမီးသည် စိတ်ရောဂါဖြစ်နေသူ ဖြစ်၍ မင်းသားက လက်မဆက်လို့သော်လည်း စခင်စကားကို မပယ်ရှားပုံ၍ ခုနှစ်ရက်လည်မှ နှစ်းသိမ်းပွဲခံရန် အချိန်ဆွဲသည်။ ဘတ်လမ်း၏ အဆုံးတွင် ပဋိကလျာမင်းသမီးသည် ရူချင်ဖွယ်နာတ်ထံ နေရင်းမှ မင်းသားကို လွမ်းဆွဲတဲ့တမ်းတနော်ပုံဖို့ အဆုံးသတ်ထားသည်။

သော်ကကုမ္မာနှင့် ပဋိကလျာပြောတော် ဘတ်လမ်းအတင်အပြကို လေ့လာရာတွင် ဘတ်ခန်းအလိုက် မင်းသားမင်းသမီးတို့ အပြိုင်အဆိုင် သစ္စာနှံကြသော သစ္စာနှံတေးများ၊ တေးထပ်၊ ဒွေးချိုး၊ လေးချိုး၊ ဘောလယ်၊ သံချိုး၊ တောာလား၊ ရွှေဘို့ပုံကြီးသံ၊ ထပ်တွန်းတေး၊ မှင်သက်တိုင်းအလိုက်၊ နှင့်ယွန်းဂိမ္မာန်အလိုက် စသည်ဖို့ တေးသိချင်းချိုးစုံကို အကွက်သင့်ရာဖန်တီး၍ ဘတ်လမ်းကို အားဖြည့်တင်ပြထားကြောင်း တွေ့ရသည်။

သော်ကကုမ္မာနှင့် ပဋိကလျာမင်းသမီးတို့ တော်မြိုင်ခရီးဖြတ်သန်းရင်း တစ်ဦးနှင့် တစ်ဦး သစ္စာနှံကြပုံကို-

“သစ္စာနှံစိုင်၊ ရှစ်ကမ္မာတိုင်၊ ယိမ်းမယိုင်မန်တိုင်လေတည့်စွာ၊ ရာသက်မြှုံ၊ မခွဲဘူးဆွေကလျာ၊ ပေါင်းကြစွာ တူလေလေးလေ တူနှစ်ဖြာ”

ဟု နှစ်ကိုယ်သစ္စာအလိုက် ပတ်ပျိုးဖို့ ဖော်ပြထားသည်။

ပဋိကလျာမင်းသမီးကို ဘဝသက်ဆုံးတိုင် ပေါင်းဖို့ရည်ရွယ်ထားကြောင်းကိုလည်း-

“ရွှေမျက်နှာသွယ်နှု မြင်ရှုလို့မဝပါ၊ ယဉ်သူ့ထက်ယဉ်ရှာ၊ ခင်ကညာပျိုဖြန်း၊ ချုစ်စရွောများခိုင်ကို အဆုံးတိုင် ဘုန်းဖောမှန်း”

ဟု တေးထပ်ဖို့ သစ္စာတိုင်ပြန်သည်။

<sup>၁</sup> သောင်း ဦး(ကြေးများ)၊ ၁၉၆၈၊ ၂၃၇။

<sup>၂</sup> သောင်း ဦး(ကြေးများ)၊ ၁၉၆၈၊ ၂၃၇။

ထို့ပြင် မင်းသမီးကို ရေဖွန်းအတူ ဘိသိက်ခံယူ၍ တောင်ညားကာ အတူပေါင်းရန် စီမံထားကြောင်းကို-

“စိန်ရတီဘွဲ့သဖွံ့ဖြိုးမှာလ၊ ရေဖွန်းအတူခံလို့ လှသက်နှုန်းယဉ်ဆုံးနောင်းရယ်နှင့်၊ မြေမျက်ပြန်သင် ဘွဲ့လျောင်းမှာ၊ အမယ်မင်းတူပေါင်းလို့ စံကြပါစို့ကွယ်လေ”

ဟု ထပ်တွန်းပုံကြီးသံဖြင့် ဖွဲ့စိုးထားသည်။

ကုန်းဘောင်ခေတ်က ပေါ်ပေါက်ခဲ့သော ဦးကြင်္ဂာ၊ ဦးပုညတို့၏ ပြောတ်များတွင် တေးသံချင်းများ သီးသန့်မပါရှိသော်လည်း ကိုလိုနိုင်ခေတ်ဦး ပြောတ်များတွင် တေးသံချင်းအမျိုးမျိုးကို ဝေဝေဆာဆာထည့်သွင်း၍ ဘတ်လမ်းဆင်လေ့ ရှိသည်။ တေးသံချင်းအမျိုးမျိုး ထည့်သွင်းဖွဲ့စိုင်းနှင့်ပတ်သက်၍ ဆရာ မောင်ခင်မင်(ခန္ဓာဌာ)

ပြောတ်အညွှန်းနှုဒ်အနိုင်းတွင်-

“ရေးခေတ် ပြောတ်များနှင့်မတူဘဲ တစ်မှုတူးလာသော လက္ခဏာမှာ ပြောတ်များတွင် ဘတ်ဝင်တေးကများ အမျိုးမျိုး ဝေဝေဆာဆာ ပါဝင်လာခြင်း ဖြစ်သည်”၂

ဟု မှတ်ချက်ချထားသည်။ ဤပြောတ်သည် ကိုလိုနိုင်ခေတ်ဦးက ပေါ်ပေါက်လာသော ပြောတ်ဖြစ်သည်နှင့်အညီ ခေတ်အကြိုက် တေးသံချင်းသံဆန်းအမျိုးမျိုးဖြင့် စာဖတ်ပရိသတ် စိတ်ဝင်စားဖတ်ရှုအောင် ရေးဖွဲ့ထားသည်။ ထိုအကြောင်းကို ဆရာခင်က ပြောတ်ဘတ်လမ်း တင်ပြရာတွင်-

“တေးမျိုးကစုံ၊ ရေးထိုးပုံကို တော်ရုံနှင့်ဖြတ်လိုက်ကပေါ့”၃

ဟု ဖော်ပြထားသည်။ ကိုလိုနိုင်ခေတ်ဦးအခါက ပြောတ်များ သူ့ထက်ငါးဦး အပြိုင်အဆိုင် ရေးသားထုတ်ဝေနေချိန် ဖြစ်သည်။ ပါတော်မူပြီးစ သူ့ကျွန်းဘဝကြောင့် ညီးစွမ်းနေသော ပြည်သူတို့၏စိတ်ကို ဖျော်ဖြေမှုအပေးနိုင်ဆုံးသည် ထိုခေတ်က ပေါ်ပေါက်လာသော ပြောတ်များပင် ဖြစ်သည်။ ပြောတ်သည် လူထုနှင့်အနီးစပ်ဆုံးလည်း ဖြစ်သည်။ ပူဇော်နေသော ပြည်သူတို့၏ရင်ကို တေးသံချင်းမျိုးစုံက ပြီမ်းအေးအောင် ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် ကိုလိုနိုင်ခေတ်ဦးက ပေါ်ပေါက်ခဲ့သော ပြောတ်များတွင်

<sup>၁</sup> သောင်း၊ ဦး(ကြေးမုံ)၊ ၁၉၆၈၊ ၂၃၈။

<sup>၂</sup> မလိုခာ၊ ၂၀၀၈၊ ၅။

<sup>၃</sup> သောင်း၊ ဦး(ကြေးမုံ)၊ ၁၉၆၈၊ ၂၆၀။

ခေတ်အကြိုက် တေးသီချင်းသံဆန်းမျိုးစုံကို မြိုင်မြိုင်ဆိုင် ထည့်သွင်းခဲ့ဟန် ရှိသည်။ တစ်နည်းအားဖြင့်လည်း ဘတ်သဘင်လောကမှ စာပေလောကသို့ ကူးပြောင်းစ အချိန်ဖြစ်သဖြင့် စာပေစီကုံးမှုထက် ဂါတသံဆန်းသီချင်းများကို ပို၍အသားပေးရေးခဲ့ကြဟန် တူသည်။ အပျိုင်းပြေဖတ်ရှုရန် ရေးသားထားသော ဤပြောတ်တွင် ခေတ်အကြိုက်ကိုလိုက်ကာ သီချင်းသံဆန်းမျိုးစုံဖြင့် ဘတ်လမ်းကို အားဖြည့်တင်ပြထားရာ စာဖတ်ပရိသတ် နှစ်မြိုက်လက်ခံစေသော အတင်အပြဟု ဆိုနိုင်ပါသည်။

ထိုပြင် ဤပြောတ်တွင် မင်းသားပျောက်၍ ငိုချင်း၊ မင်းသမီးပျောက်၍ငိုချင်း၊ ချစ်သူနှစ်ဦးဝေးကွာနေရ၍ ငိုချင်းတိုဖြင့် ငိုချင်းများကို ဘတ်လမ်းတွင် အသားပေးဖွဲ့ဆိုထားသည်။

ပဋိကလျာမင်းသမီးသည် ခင်ပွန်းသည် သော်ကကုမ္မာမင်းသားပျောက်၍ တော်မြိုင်အတွင်း လှည့်လည်ရှာဖွေရင်း ငိုချင်းသီကျိုးပုံကို-

“လင်အမှုရယ်ပြောင့်မောင်ငဲ့၊ ခင်ပုံမှာဗျာပါမွေလို့ ကညာမေလဲလဲဝင်းမှာဖြင့်၊ ဆယ့်နှစ်ထွေ မျက်ရေဆင်းတယ်ရင်၊ အင်းဖြစ်လှကွယ်”

ဟု မျက်ရည်တို့ အင်းဖြစ်ရပုံကို ရွှေလောင်းသံငိုချင်းဖြင့် တင်ပြထားသည်။

မင်းသမီး ခင်ပွန်းပျောက်ရှာ၍မတွေ့သောကြာင့် ငိုချင်းချကာ ဆွေးရသကဲ့သို့ မင်းသားဖြစ်သူကလည်း နေးပျောက်ကိုရှာဖွေ၍ မတွေ့သဖြင့် မောဟိုက်ကာ နှစ်မ်းရပုံကို-

“မတွေ့နှင့်လေလေ့၊ တဖော့မှာ ခိုမထိုင်ဘူး၊ တမိုင်မှိုင် ဘဝင်အိုက်သော်လဲ၊ အပိုင်ပိုင် ယဉ်မကိုင့်ကယ်ပြောင့်၊ တယိုင်ယိုင်ဘဝင်လိုက်တဲ့အောင်ဗျာ၊ အမယ်လေး မောဟိုက်လိုနှစ်မ်း”

ဟု ဒွေးချိုးဖြင့် ငိုချင်းချသည်။

ဆိုရင်း၊ ငိုရင်းဖြင့် ငယ်ကျွန်တို့ကို တိုင်တည်ကာ လွှမ်းအားပိုပုံကို-

“ခေါ်တရာ်ဟစ်တခါနှင့်၊ ပျောက်သူကိုရှာခဲ့၊ ခြေရာသာထပ်ကရော့လှနတ်တမေ့၊ ရင်တဆွေကို၊ လင်ဖောက်နှင့်း၊ စုံအတွင်းသတင်းကမှ မကြားရပါကလား ငယ်ကျွန်တို့”<sup>၃</sup>

<sup>၁</sup> သောင်း၊ ဦး(ကြေးစုံ)၊ ၁၉၆၈၊ ၂၅၂။

<sup>၂</sup> သောင်း၊ ဦး(ကြေးစုံ)၊ ၁၉၆၈၊ ၂၇၅။

<sup>၃</sup> သောင်း၊ ဦး(ကြေးစုံ)၊ ၁၉၆၈၊ ၂၈၆။

ဟု ဖွဲ့ဆိုထားသည်။

ေတ်လမ်းကိုတင်ပြရာတွင် ငိုချင်းများအများအပြား ထည့်သွင်းထားခြင်း  
သည်လည်း ပရီသတ်အကြံက် ဖြစ်ဟန်တူသည်။ ကိုလိုနိခေတ်ဦးကာလသည် လင်ပျောက်  
မယားပျောက် ရှာပုံတော်ကြီးများ ခေတ်စားဆဲကာလ ဖြစ်သည်။ ထိုခေတ်က ပရီသတ်  
တို့သည် ပြောတ်ကိုဖတ်ရှုရှု၍ ေတ်လမ်းထက် ထိုေတ်လမ်းတွင်ပါသော အပြော  
အဆို၊ အငို၊ အလွမ်း တို့ကို ပို၍နှစ်သက်ကြဟန်တူသည်။ ထို့ကြောင့် ဆရာခင်က  
သော်ကကုမ္မာနှင့် ပဋိကလျာပြောတ်တွင် ေတ်လမ်းကို ချိတ်ဆက်ရှု၍ ခေတ်ပြု၍  
ပြောတ်များနည်းတူ အပြော၊ အဆို၊ အငိုတို့ဖြင့် ေတ်လမ်းကို တင်ပြထားသည်။  
ကုန်းဘောင်ခေတ်နောင်းက ပေါ်ပေါက်ခဲ့သော စုနံသာမြှုင်ရှာပုံတော်ကြီး၏ ဉာဏ်  
သက်ရောက်နေသည့် ေတ်လမ်း အတင်အပြဟုလည်း ဆိုနိုင်ပါသည်။

ကိုလိုနိခေတ်ဦး ပြောတ်စာပေတွင် အဆိုအငိုသာမက အချိန်းအသော  
သည်လည်း ပြောတ်၏အနှစ်သာရပင် ဖြစ်သည်။ ဤပြောတ်တွင် အချိန်းအသော  
တို့ဖြင့် ေတ်လမ်းကို သက်ဝင်လှပ်ရှားအောင် ဖန်တီးတင်ပြထားသည်။

သော်ကကုမ္မာမင်းသား ရေကန်မှတက်လာ၍ ရူးခန်းတွင်-

“သယ်၊ ဟိုချို့ကြားက၊ ဘွားကနဲ့ထွက်ပြီးလျှင် အချက်ကျ  
မော်နေရှာ၊ နော်ရထာမင်းမြတ်က သေနတ်နှင့်ပစ်မဟာ နင်မကြောက်  
ဘူးလားဟဲ့ ကမြင်းနှီမ”

ဟု လည်းကောင်း၊

“နေဂ္ဗာမင်း၊ စုမြှုင်တွင်း မိုးသဘော်မောက်နေရှာ ဇကရာပို့မင်းက  
မြားတော်နှင့်ခွင်းပြီးလျှင် ဆဒ္ဒန်မင်း စွယ်နှစ်ဆူကို၊ ယူမယ်လို့  
အရှုံတွင် ပါဋ္ဌလိပ်တိုင်းပြည်ကို၊ စစ်သည်နှင့်တကွာ၊ အရရိုင်း  
ပြီးတော့၊ ဇကဝှုံပုလ္လားက၊ အနာမဲ့မင်းမဟောကို၊ လက်တော်ရ<sup>၁</sup>  
ဖမ်းမယ်လို့ ကြံနေတာ ဘာပူရန်ရှိသေးသလဲ ဥမ္မာဒန္ဒိရယ်”<sup>၂</sup>

ဟု လည်းကောင်း ကဘောက်တိုကဘောက်ချာစကားလုံးတို့ဖြင့် အချိန်းအသောကို  
ဖန်တီးထားသည်။ ပြောတ်ဇာတ်လမ်းတွင် သော်ကကုမ္မာမင်းသား စိတ်နှလုံးဖောက်ပြန်၍  
ရူးသွပ်ကြောင်းပါရှိရာ ေတ်လမ်းနှင့်ညီညွတ်မှုရှိစေရန် အချိန်းအသောကို ဖန်တီး

<sup>၁</sup> ဘောင်း၊ ဦး(ကြေးမဲ့)၊ ၁၉၆၈၊ ၂၆၉။

<sup>၂</sup> ဘောင်း၊ ဦး(ကြေးမဲ့)၊ ၁၉၆၈၊ ၂၇၃။

တင်ပြထားခြင်း ဖြစ်သည်။ ေတာ်လမ်းသရုပ်ကို ပေါ်လွင်အောင် ဖန်တီးထားနိုင်သော အတင်အပြပင် ဖြစ်ပါသည်။

ဤပြောတိတွင် ေတာ်သိမ်းပိုင်းကို ဖန်တီးတင်ပြရှုခြင်း မင်းသား၊ မင်းသမီးတို့ကို ပေါင်းဖက်မပေးဘဲ ပဋိကလျာမင်းသမီး ချုစ်သူကို တမ်းတသံဒွေးချိုးဖြင့် ေတာ်သိမ်းထားသည်။ ေတာ်လမ်းအရ သော်ကကုမ္မာနှင့် ပဋိကလျာတို့ ပြန်လည် တွေ့ဆုံကာ ပျော်ဆွင်စွာပေါင်းဖက်ရမည်ဟု ထင်မှတ်ထားသော်လည်း ေတာ်လမ်းတစ်ဝက်တွင် ငိုချင်းဆိုရင်း ေတာ်သိမ်းသွားသည်။ ေတာ်သိမ်းပိုင်းတင်ပြပုံ ထူးခြားသည်ဟု ဆိုနိုင်သည်။

ကိုလိုနိုင်ခေတ်ဦးတွင် ပေါ်ပေါက်လာသော ပြောတ်များသည် အများအားဖြင့် ပုံနှင့်စာမျက်နှာ (စဝ)ဝန်းကျင်တွင် အဆုံးသတ်သွားလေ့ ရှိသည်။ ဤပြောတ်တွင်လည်း ေတာ်လမ်းအရ ပဋိကလျာမင်းသမီး ခင်ဗွန်းပျောက်ကြောင့် ငိုနေစဉ် သတ်မှတ်ထားသော စာချုပ်ရေး ပြည့်သွားဟန်တူသည်။ ထို့ကြောင့် အမြန်ေတာ်သိမ်းလိုက်ရကြောင်းကို-

“တယ် မိကရ ဆွေးလိုက်ချင်သော်လ အေးကာမူးရမ်း စာချုပ်ရေ လွှမ်းမည်ကြောင့်၊ သည်စခန်းတွင် သိမ်းရတော့မတဲ့၊ မောင်ကြီးနတ်ရယ်”

ဟု ဖော်ပြထားသည်။ ဤပြောတ်တွင် ေတာ်သိမ်းပိုင်း ေတာ်ကွက်မလည်ခြင်းသည် ခေတ်အကြိုက် တေးသီချင်းများ၊ ငိုချင်းများကို ဦးစားပေး ဖွဲ့ဆိုနေခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ပြင် နိုင်ငံရေးအပြောင်းအလဲ မတည်ပြုမဲ့ချိန်တွင် စာရွက်စလ္ာ။ ရှားပါးသော ခေတ်အခြေအနေအရ ေတာ်သိမ်းပိုင်းကို အမြန်ဖန်တီးရခြင်းဟုလည်း ယူဆနိုင်ပါသည်။

သော်ကကုမ္မာနှင့် ပဋိကလျာပြောတ် ေတာ်လမ်းအတင်အပြကို လေ့လာကြည့်လျှင် ထိုးနှုန်းဝန်းကျင်လောကကို ေတာ်အိမ်တည်ကာ တေးသီချင်းသံဆန်းများ၊ မင်းသား၊ မင်းသမီး ငိုချင်းများ၊ ေတာ်လမ်းနှင့်သီလျှော်သည့် အချိန်းအသောများကို အားပြတ်ပြထားကြောင်း တွေ့ရှိရပါသည်။ အထူးသာဖြင့် ေတာ်သိမ်းပိုင်းတင်ပြပုံ အားနည်းသည်။ ခြေခံဆိုရလျှင် ေတာ်လမ်းတင်ပြပုံ အားနည်းသည်ဟု ယူဆနိုင်သော်လည်း ကိုလိုနိုင်ခေတ်ဦးတွင် ပေါ်ပေါက်သော ပြောတ်အများစုသည် ထိုသို့သော ေတာ်လမ်းများသာ များပြားသည်ကို တွေ့ရပါသည်။

<sup>°</sup> သောင်း၊ ဦး(ကြေးနံ)၊ ၁၉၆၈၊ ၃၀၀။

## ၃၁၂။ ဇာတ်ဆောင်အတင်အပြ

သော်ကကုမ္မာနှင့် ပဋိကလျာဌာပြောတ်သည် ဆရာဝင်၏စိတ်ကူးဖြင့် ဖန်တီးထားသော စိတ်ကူးယဉ်ထိုးအတ်ဖြစ်၍ ပါဝင်သော ဇာတ်ဆောင်များမှာလည်း စိတ်ကူးဖြင့် ဖန်တီးထားသော ဇာတ်ဆောင်များသာ ဖြစ်သည်။ ဇာတ်လမ်းပါ ဇာတ်ဆောင်တို့ကို ဖန်တီးတင်ပြရာတွင် ဇာတ်ဆောင်အချင်းချင်း အမေးစကားများ၊ ပြောတ်အညွှန်းစကားများဖြင့် ဖန်တီးတင်ပြထားသည်။

သုဝဏ္ဏဘုမ္မာပြည်၌ ဓမ္မနရိန်မင်း ထိုးနှုန်းစိုးစံကြောင်းကို-

“သုဝဏ္ဏဘုမ္မာတိုင်းပြည်တည်။ ဓမ္မနရိန်မင်း နှုန်းစံ၍ တိုင်းနိုင်ငံကို  
ထုံးစံရှိသည့်အတိုင်းမေး။”

ဟု ဇာတ်ဆောင်မှာ ဓမ္မနရိန်မင်းဖြစ်ကြောင်း ပြောတ်အညွှန်းစကားဖြင့် ဖော်ပြထားသည်။

ထိုမင်းတွင် တောင်ပြင်သူငွေးသား မောင်သော်ကကိုမွေးစား၍ သော်ကကုမ္မာဟု ဘွဲ့မည်ပေးထားသော သားတော်တစ်ပါးရှိကြောင်း၊ တက္ကသိုလ်ပြည်သို့ ပညာသင်စေလွှတ်ထားကြောင်းကို-

“တောင်ပြင်သူငွေးသား၊ မောင်သော်ကကို သားအမှတ်ပြ၍  
မွေးပြီးလျှင် သော်ကကုမ္မာရယ်လို့ ဘွဲ့အသစ်ချိ၍ တက္ကသိုလ်ကို  
ပညာသင်စေခိုင်းရာ ပြန်မပြန်မေး။”

ဟု မင်းကြီး၏ အမေးစကားဖြင့် အဓိကဇာတ်ဆောင် သော်ကကုမ္မာမင်းသားသည် မင်းကြီး၏ မွေးစားသားဖြစ်ကြောင်း၊ ပညာသင်စေလွှတ်ထားကြောင်း တင်ပြထားသည်။

သော်ကကုမ္မာမင်းသားနှင့် ဖူးစာဆုံးပေါင်းဖက်သူသည် ဗာရာဏပြည် သုမန်သူငွေးသမီး ပဋိကလျာဌာဖြစ်ကြောင်းကို-

“ဗာရာဏတိုင်းပြည်တွင် သုမန်သူငွေးသမီး ပဋိကလျာနှင့် ဖူးစာ  
ပြင်၍ တိုင်းပြည်ကို ပြန်ခန်း။”

ဟု ဇာတ်ခန်းအဖြတ်အတောက်တွင် အတိုချုပ်၍ တင်ပြထားသည်။

<sup>၁</sup> သောင်း၊ ဦး(ကြေးမံး)၊ ၁၉၆၈၊ ၂၃၁။

<sup>၂</sup> သောင်း၊ ဦး(ကြေးမံး)၊ ၁၉၆၈၊ ၂၃၁၊ ၂၃၂။

<sup>၃</sup> သောင်း၊ ဦး(ကြေးမံး)၊ ၁၉၆၈၊ ၂၃၂။

တစ်ဖန် ပြည်တော်ပြန်လာသော သော်ကကုမ္မာမင်းသားကို ဓမ္မနရိန်မင်းက တောင်နှစ်းမိဖူရား လှသီဂါမှမွေးသော လှလိမ့်မယ်မင်းသမီးနှင့် စလျားရှစ်ပတ်၍ ထိုးနှစ်းစံစေကြောင်းကို-

“ဝင်းဥပရာမောန်၊ အိမ်ရှေ့စံနှင့် လေးတန်အမတ်ပြည့်ကြော်တို့ကို၊ မြင့်မြတ်သဟန်၊ လှလိမ့်မယ် တောင်နှစ်းဖွားနှင့် သော်ကန္တယ် မင်းနှစ်ပါးတို့ကို၊ စလျားပန္တ၍၊ နှစ်းရုံးခုံးရမယ်လို့”

ဟု ဓမ္မနရိန်မင်းကြီးမှ အမိန့်ချမှတ်သည်။ အိမ်ရှေ့စံနှင့် လက်ထပ်မည့်သူသည် လှလိမ့်မယ်မင်းသမီး ဖြစ်ကြောင်း ဖော်ပြရင်း ဘတ်လမ်းကိုလည်း အပြောစကားဖြင့် ပုံဖော်သွားသည်။ ဤအတ်လမ်းတွင် ဖန်တီးတင်ပြထားသော ဘတ်ဆောင်တို့ကို လေ့လာကြည့်လျှင် ထိုးနှစ်းဝန်းကျင်မှ ဘတ်ဆောင်များဖြစ်သည်ကို တွေ့ရသည်။

သွောင်ရမ်းခေတ်က ပေါ်ပေါက်ခဲ့သော နှစ်းတွင်းဘတ်တော်ကြီးများနှင့် ကုန်းဘောင် ခေတ်က ပေါ်ပေါက်ခဲ့သော ပြောတ်များသည် အများအားဖြင့် ထိုးနှစ်းဝန်းကျင်ရှိ မင်းဇကရာ၏တို့၏အကြောင်းကိုသာ ရေးဖွဲ့လေ့ရှိပြီး ပါဝင်သော ဘတ်ဆောင်များ သည်လည်း ထိုးနှစ်းလောကမှ ဘတ်ဆောင်များ ဖြစ်ကြသည်။ ဤပြောတ်သည် ရှူးပြောတ်တို့၏ သြေသာက်ရောက်မှုပြကြောင့် ဘတ်ဆောင်များကို ဖန်တီးရာတွင် ထိုးနှစ်းဝန်းကျင်မှ ဘတ်ဆောင်များကိုသာ ဖန်တီးတင်ပြထားသည်ဟု ဆိုနိုင်ပါသည်။

သော်ကကုမ္မာနှင့် ပဋိကလျာပြောတ်တွင် သဘာဝလွန် တန်ခိုးရှင်ဘတ်ဆောင် များကို ဖန်တီးတင်ပြ၍လည်း ဘတ်လမ်းကို ချိုတ်ဆက်ပေးထားသည်။

တော်ဖြင့်အတွင်း ပဋိကလျာမင်းသမီး ခင်ပွန်းပျောက်ရှာဖွေရင်း အခက်ကြံ့ နေစဉ် ရှုချင်ဖွယ်နတ်ကို ဘတ်ဆောင်အဖြစ် ဖန်တီးကာ ကယ်တင်စေသည်။ ထိုးအကြောင်းကို-

“ခင်မေနဲ့နှောင်း၊ လင်ရောင်စောင်းနှင့်။ ပေါင်းမိအောင်သာ၊ နောင်သော့ခါမှ၊ သေချာမဆျတ်၊ ငါနတ်မောင်က၊ ကြံ့ဆောင်လို့ လွတ်လိုက်မည်။ တမ္မတ်ကဲ့ကသိုက်း၊ အတူမရ၊ နှာလှမှာ၊ ခုတလဆိုင်းပြီးလျှင်၊ နတ်ဖော့ဂိုင်းမောင်တော်စံတဲ့၊ ဘုံးမှိမာန် စံကားဝါနှစ်းကိုသာ လှမ်း၍ လိုက်ခဲ့ပေတော့ နှမငယ်”

ဟု တင်ပြထားသည်။

<sup>၁</sup> သောင်း၊ ဦး(ကြေးနံ)၊ ၁၉၆၈၊ ၂၀၄။

<sup>၂</sup> သောင်း၊ ဦး(ကြေးနံ)၊ ၁၉၆၈၊ ၂၆၆။

တစ်ဖန် စိတ်ဝေဒနာခံစားနေရသော သော်ကကုမ္ပါမင်းသားကို ကယ်တင်ရန် ဝေယောနနှင့်အဖြစ်ဖန်တီးကာ စေတမန်နတ်ကို ဘတ်ဆောင်အဖြစ်ဖန်တီးကာ ကယ်တင်စေသည်။ ထိုအကြောင်းကို-

“စိတ်ဝေဒနာက၊ သွေမက္ခာခသည်ကို၊ သုသဓနတ်ဆေးနှင့်  
တိုက်ကျွေးကုမရမည်ဟု၊ မိုးမာယူရင်သိကြားက၊ ကျူပ်အားကို  
စေသောကြောင့်၊ လူတို့ပြုဘုန်းနကရတွင်၊ ဆွေးဒက္ခာပါကြွယ်တဲ့၊  
သာကိန္ဒယ်အမောင့်ထံကို၊ ဆေးသကာနှုန်မယ်လို့၊ စေတမန်ရောက်ရ<sup>၁</sup>  
တာကလား”<sup>၂</sup>

ဟု တင်ပြထားသည်။

ကိုလိုနိခေတ်ဦး ပြောတ်များတွင် လူသားဇာတ်ဆောင်များအပြင် သဘာဝလွန် တန်ခိုးရှင်ဇာတ်ဆောင်များ ထည့်သွင်းခြင်းသည် ဇာတ်လမ်းပါ အမိကဇာတ်ဆောင် တို့၏ ဖြစ်ပေါ်လာသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးနိုင်ရန် ထည့်သွင်းခြင်း ဖြစ်ဟန်ရှိသည်။ ပဋိကလျှောမင်းသမီးကို တော့ဖြိုင်တွင်းမှ ရူချင်ဘွယ်နတ် ကယ်တင် သွားပုံကိုလည်းကောင်း၊ ရူးသွပ်နေသော သော်ကကုမ္ပါမင်းသားကို စေတမန်နတ်ဆေး ကုသကယ်တင်ပုံကိုလည်းကောင်း လေ့လာကြည့်လျှင် သဘာဝလွန် တန်ခိုးရှင်ဇာတ်ဆောင်များ ထည့်သွင်းရသော အကြောင်းကို သိရှိနိုင်သည်။ ရေးကပေါ်ပေါ်ကဲခဲ့သော နှစ်းတွင်း ဇာတ်တော်ကြီးများ၊ ဦးကြောင်း၊ ဦးပုညတို့၏ ပြောတ်များတွင်လည်း တန်ခိုးရှင် ဇာတ်ဆောင်များ ဖန်တီးရှိ ပြဿနာဖြေရှင်းသည့်နည်းကို သုံးလေ့ရှိသည်။ ဆရာ မောင်ခင်မင်(စန့်ဖြူ)က ကိုလိုနိခေတ် မြန်မာစာပေသမိုင်းတွင်-

“အချို့ပြောတ်များတွင် လူသားဇာတ်ဆောင်များအပြင် နတ်၊ သိကြား၊ ဘီလူး၊ ဇော်ရှိ စသော တန်ခိုးရှင်ဇာတ်ဆောင်များ ပါဝင်ပြီး ဇာတ်လမ်းတွင် ထိုတန်ခိုးရှင်များ၏ တန်ခိုးကြောင့် ဖြစ်ရပ်များ ဖြစ်ပျက်ပြောင်းလဲသွားပုံမျိုးကို အားပြုရေးဖွဲ့လေ့ ရှိသည်၂”<sup>၂</sup>

ဟု တန်ခိုးရှင်ဇာတ်ဆောင်များ ဖန်တီးခြင်းအပေါ် သုံးသပ်ထားသည်။ ဤပြောတ်တွင် သဘာဝလွန် တန်ခိုးရှင်ဇာတ်ဆောင်များ ထည့်သွင်းခြင်းသည် ရေးပြောတ်ဆရာတို့၏ အစဉ်အလာကိုလိုက်သော ကိုလိုနိခေတ်ဦး ပြောတ်ဆရာတို့ ကျင့်သုံးလေ့ရှိသည့် ဖန်တီးမှုပင် ဖြစ်ပါသည်။

<sup>၁</sup> သောင်း၊ ဦး(ကြော်ဗုံး)၊ ၁၉၆၈၊ J၇၉။

<sup>၂</sup> ခင်မင်၊ မောင်(စန့်ဖြူ)၊ ၂၀၁၀၊ ၁၀၅။

သောကကုမ္ပဏီ ပဋိကလျာပြေတ် ဘတ်ဆောင်အတင်အပြကို လေ့လာ ကြည့်လျှင် ထိုးနှစ်းဝန်းကျင်လောကကို ဘတ်အိမ်တည်ထားသော ပြောတ်ဖြစ်၍ ဘတ်လမ်းနှင့်ကိုက်ညီမည့် ထိုးနှစ်းဝန်းကျင်လောကမှ ဘတ်ဆောင်များကို ရွှေးချယ် တင်ပြနိုင်ကြောင်း တွေ့ရသည်။ တန်ခိုးရှင်းကောတ်ဆောင်များ ဖန်တီးကာ အမိက ဘတ်ဆောင်တို့၏ အခက်အခဲကို ဖြေရှင်းရင်း ဘတ်လမ်းအချိုးအကွေးတို့ကို ပြေလျှော့ ပေါ်သည်။ ထိုးနှစ်းဝန်းကျင်မှ ဘတ်ဆောင်များ၊ အသင့်ယူတို့မရှိသော တန်ခိုးရှင်း ဘတ်ဆောင်များကို ဖန်တီးထားသောကြောင့် ဘတ်ဆောင်တင်ပြပုံ အားနည်းသည်ဟု မဆိုနိုင်ပေ။ ကိုလိုနိုင်ခေတ်ဦးအခါက ပရိသတ်အကြိုက် ဖန်တီးထားသော ဘတ်ဆောင် အတင်အပြပင်ဖြစ်ပါသည်။

## ၃၁ နောက်ခံဝန်းကျင်အတင်အပြ

ဝတ္ထုစာပေတွင်ဖြစ်စေ၊ ပြောတ်စာပေတွင်ဖြစ်စေ ဘတ်လမ်း ဘတ်ဆောင် တို့နှင့် ကိုက်ညီသော နောက်ခံဝန်းကျင်ကို ဖန်တီးပေးရသည်။ သောကကုမ္ပဏီ ပဋိကလျာပြေတ်တွင် မင်းသားနှင့်မင်းသမီးတို့သည် သုဝဏ္ဏဘုမ္မာပြည်နှင့် ဗာရာဏပြည်ကြားရှိ တော်မြိုင်တွင်းသို့ ရောက်ရှိနေသည်။ ထို့ကြောင့် တော်မြိုင်နှင့်ကိုက်ညီမည့် ဒေသနောက်ခံဝန်းကျင်ကို ဖန်တီးတင်ပြထားသည်။

သောကကုမ္ပဏီမင်းသားနှင့် ပဋိကလျာမင်းသမီးတို့ ရောက်ရှိနေသော တော်မြိုင်၏ ကြောက်မက်ဖွယ်ကောင်းပုံကို–

“ဂန္ဓာမြိုင်ထူး၊ ပန်းပေါင်းစုတဲ့၊ ရရံဦးမှာ၊ ရန်ူးရန်မြင်၊  
ပြောင်မာတင်နှင့် ကျားဆင်သစ်ကျော်၊ အတော်ကလေးရှုပ်ထားမှု”

ဟု မင်းသား၏ အဆို၊ အပြောတို့ဖြင့် ဖန်တီးတင်ပြထားသည်။ မင်းသား၊ မင်းသမီးတို့ ဖြတ်သန်းရသော တော်မြိုင်ခရီးသည် ကြောက်မက်ဖွယ်ကောင်းသော သားရဲတိရစ္စနှင့် ပြည့်နှက်နေသည့် တော်ဖြစ်ကြောင်းကို ဒေသနောက်ခံဝန်းကျင်ဖန်တီးမှု မှတစ်ဆင့် သိရှိရသည်။ တော်မြိုင်နှင့်ကိုက်ညီသည့် နောက်ခံဝန်းကျင် အတင်အပြပင် ဖြစ်သည်။

ထိုတော်မြိုင်ထဲတွင် စွန်း၊ သောက၊ ဒေါန၊ သရဖီ စသည် ပန်းပေါင်းစုတို့ ကလည်း ပွင့်တစ်ချို့၊ ငုံတစ်ချို့၊ တော်မြိုင်ကို အလုဆင်နေကြသည်။ နှင့်ဆီ မြတ်လေး၊ စပယ်၊ နံသာဖြူပန်းလေးတို့ကလည်း လေအင့်တွင် သင်းပုံးသော

<sup>°</sup> သောင်း၊ ဦး(ကြေးဗုံး)၊ ၁၉၆၈၊ ၂၃၅။

ရန်းလေးများဖြင့် တောအလှကို ပံ့ပိုးနေကြသည်။ မဂ္ဂာသက၊ ကြက်မောက်၊ ပိတောက်၊ မီဇေါ စသည့် ပန်းမျိုးစုံတို့ကလည်း တစ်ပင်နှင့်တစ်ပင် ကိုင်းချင်းယုက်မျှ ပွင့်ဖူး နေကြသည်။ ပန်းပေါင်းစုံတို့ဖြင့် လုပနေသော တော်းအလှကို-

“ခွန်သော်က၊ ဒေါနနှင့်သရဖို့ မင်္ဂလာချို့ ငံတရာ့နှင့်၊ ထုလို့  
ရယ်ကြည်၊ နှင့်ဆီ မြတ်လေး၊ တကယ်နံ့သာဖြူ။ စပယ်ဖြူ  
တို့ကလဲ လေယူတိုင်းအေးတဲ့ပြင်၊ မွေးပါပေါ့တော်ကြော်ကြော် မဂ္ဂနှင့်  
ကြက်မောက်၊ ပိတောက်နှင့်မီဇေါ ငွေအသာရောင်ရှက်၍၊ ဟိုဘက်က  
တဝါ၊ ယူနေ မှိုင်းထားဝယ်တို့ကလဲ၊ ကိုင်းသွယ်လို့ခြကြသည်”<sup>၁</sup>

ဟု တောလားကဗျာဖြင့် ဖော်ပြထားသည်။ တူမောင်နံ့လှမ်းလာခဲ့သော တောမြိုင်သည်  
ပန်းပေါင်းစုံတို့ဖြင့်လည်း သာယာလှပသော တောမြိုင်ဖြစ်ကြောင်း ပြလိုသည့်အတွက်  
ပန်းပေါင်းစုံတို့၊ ပေါက်ရောက်နေပုံ၊ ပန်းရန်းတို့ လေယူတိုင်းသင်းကြော်နေပုံကို  
ဒေသနောက်ခံအဖြစ် ဖန်းတီးထားပါသည်။

ေတ်လမ်းအလှည့်အပြောင်း ဖြစ်ပေါ်စေမည့် ရေကန်တည်ရှိရာ နောက်ခံ  
ဝန်းကျင်ကို-

“နတ်များစီမံ၊ သူတို့ပင်ဖန်လေသလား၊ ရေကန်နှင့်၊ အသင့်ပါ  
တကား”<sup>၂</sup>

ဟု မင်းသား၏ပြောစကားဖြင့် ဖန်တီးတင်ပြထားသည်။ မင်းသားရှုံးစေမည့် ရေကန်ကို  
တောမြိုင်တွင်း၍ ဒေသနောက်ခံအဖြစ် ထည့်သွင်းဖန်တီးခြင်းသည် ေတ်လမ်းကို  
အသင့်ယဉ်ဆို ရှိစေသည်။ ေတ်လမ်းနှင့်လိုက်ဖက်သည့် နောက်ခံဝန်းကျင်တင်ပြမှုပ်  
ဖြစ်ပါသည်။

သော်ကကုမ္မာနှင့် ပွဲကလျာပြောတ်တွင် နောက်ခံဝန်းကျင်အတင်အပြကို  
ခြော် လေ့လာကြည့်လျှင် ပြင်ပလောကရှိ တောမြိုင်တို့၏ နောက်ခံဝန်းကျင်နှင့်မတူဘဲ  
ေတ်ဝတ္ထုတို့တွင် ပါဝင်သော တောမြိုင်နောက်ခံဝန်းကျင်နှင့် ပို၍တူနေသည်။  
ပြောတ်သည် ေတ်သဘင်ကို အခြားသောကြော့ နောက်ခံဝန်းကျင်သည် ေတ်သဘင်  
တို့တွင် ပါဝင်လေ့ရှိသော နောက်ခံဝန်းကျင်ကို ဖန်တီးတင်ပြထားသည်ဟု ယူဆရ<sup>၃</sup>  
ပါသည်။

<sup>၁</sup> သောင်း၊ ဦး(ကြေားမုံ)၊ ၁၉၆၈၊ J၄၅။

<sup>၂</sup> သောင်း၊ ဦး(ကြေားမုံ)၊ ၁၉၆၈၊ J၄၆။

## ခြောင်းသုတေသန

ဤစာတမ်းသည် ကိုလိုနိခေတ်ဦးတွင် ပေါ်ပေါက်ခဲ့သော ဆရာတင်၏ သော်က ကုမ္ပဏီ ပဋိကလျာပြောတ် အတင်အပြကို လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။

ဗောတမ်းအတင်အပြကို လေ့လာရာတွင် ဗောတမ်းအချိတ်အဆက်၊ အတတ်ပညာထက် ခေတ်ကာလအကြိုက် တေးသီချင်းသံဆန်းများ၊ မင်းသားမင်းသမီးတို့၏ အဆို၊ အပြော၊ ငိုချင်းများ၊ ဗောတမ်းနှင့် ဆီလျော်သည့် အချွန်းအသောများကိုသာ အသားပေးထားကြောင်း တွေ့ရှိရပါသည်။ ပျိုး၊ နှီး၊ တက်၊ ထွတ်၊ ဆင်း ဟူသော ဗောတမ်းအကိုရပ်တို့ ပေါ်လွှင်အောင် မဖော်ပြနိုင်သဖြင့် ဗောတမ်းတင်ပြပုံ အားနည်းသည်ဟု မဆိုနိုင်ပေ။ ကိုလိုနိခေတ်ဦးက ပေါ်ပေါက်ခဲ့သော ပြောတ်အများစုများ အပြော၊ အဆို၊ အငို၊ အလွမ်းတို့ကိုသာ ဦးစားပေးရေးဖွဲ့ကြကြောင်း တွေ့ရသည်။ ပြောတ်၏ ဗောတမ်းမျိုင်းသည် ကိုလိုနိခေတ်ဦးအခါက စာရွက်စက္ကာ။ ရားပါးသော ခေတ်ပုံရိပ်ကို မှန်းဆုံးစေနိုင်သည့် အတင်အပြဟု ယူဆနိုင်ပါသည်။

ဗောတောင်အတင်အပြကို လေ့လာရာတွင် ထိုးနှစ်းဝန်းကျင် ဗောတောင်များ အပြင် သဘာဝလွန် တန်ခိုးရှင်းကောင်များကိုပါ ဖန်တီး၍ အခက်အခဲ ပြသုနာများ ဖြေရှင်းနည်းကို သုံးထားသည်။ ကိုလိုနိခေတ်ဦးက ပေါ်ပေါက်ခဲ့သော ပြောတ်အများစုတွင် ဤသဘောကို တွေ့ရပါသည်။

နောက်ခံဝန်းကျင်အတင်အပြကို လေ့လာရာတွင် ပြောတ်၌ ဖန်တီးတင်ပြထားသော ဒေသနောက်ခံဝန်းကျင်သည် ပြင်ပလောကရှိ နောက်ခံဝန်းကျင်နှင့်မတူဘဲ ဗောတ်ဝါယာများတွင် ပါဝင်သော နောက်ခံဝန်းကျင်အဖွဲ့တို့နှင့်သာ တူနေသဖြင့် ဗောတ်သဘင် ဆန်းသော နောက်ခံဝန်းကျင်ဟု ဆိုနိုင်ပါသည်။

ခြောင်းသုံးသပ်ရလျှင် သော်ကကုမ္ပဏီ ပဋိကလျာပြောတ်သည် ဗောတ်သဘင် လောကမှ စာပေလောကသို့ ကူးပြောင်းစခိုန်ဖြစ်သဖြင့် စာပေအရေးအဖွဲ့ဘက်မှ ကြည့်လျှင် အဆင့်အတန်းမြင့်သော ပြောတ်ဟု ဆိုနိုင်သည်။ အနုပညာဘက်မှကြည့်လျှင် ဗောတ်သဘင်ဆန်းသည်ဟု ဆိုနိုင်ပါသည်။ ဗောတမ်းအတင်အပြ၊ ဗောတောင်အတင်အပြ၊ နောက်ခံဝန်းကျင် အတင်အပြတို့မှတစ်ဆင့် ကိုလိုနိခေတ်ဦး မြန်မာပြောတ် တို့၏ ဗောတမ်းဆင်ပုံ၊ ဗောတောင်ဖန်တီးပုံ၊ နောက်ခံဝန်းကျင်ဖန်တီးပုံတို့ကို မှန်းဆ လေ့လာနိုင်ပါသည်။

နိဂုံး

ဤစာတမ်းသည် ဆရာခင်၏ သောကကုမ္ပဏီနှင့် ပဋိကလျာပြောတ် အတင် အပြကို လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ကိုလိုနီခေတ်ဦးက မြန်မာပြောတ်တို့၏ ဘတ်လမ်းတင်ပြပုံ၊ ဘတ်ဆောင်တင်ပြပုံ၊ နောက်ခံဝန်းကျင်တင်ပြပုံတို့ကို ဤပြောတ်နှင့် မှန်းဆ၍ တင်ပြသွားခြင်း ဖြစ်ပါသည်။ တိမ်မြှုပ်နေပြီဖြစ်သော မြန်မာပြောတ် စာပေကို ဆက်လက်ဖော်ထုတ် သုတေသနပြုရန် များစွာကျန်ရှိပါသည်။

### ကျမ်းကိုးဘရဲ့:

ခင်မင်၊ မောင်(နေ့ဖြူ)။ (၂၀၁၀)။ တိလိန္ဒံဆော်မြန်မာစာပေသမိုင်း။ ရန်ကုန်၊ စိတ်ကူးချိချိပုံနှိပ်တိုက်။ ဉာဏ်ဟံ(ကြော်တော်)။ (၁၉၉၆)။ လွတ်လပ်ရေးအကြော်ခရီးနှင့် ဓာတ်မာန်ပြုဓာတ်များ။ ရန်ကုန်၊ စာပေလုပ်သားပုံနှိပ်တိုက်။

ဘရင်၊ ဦး၊ ဟံသာဝတီ။ (ခနှစ်မပါ)။ ရေသည်ပြုဓာတ်နှင့်အဖြစ်။ ရန်ကုန်၊ အောင်မိတ်ဆက် စာပုံနှိပ်တိုက်။

မလိခ။ (၂၀၀၈)။ ပြုဓာတ်အညွှန်း။ ရန်ကုန်၊ ပုဂံစာအုပ်တိုက်။

မြန်မာစာအဖွဲ့။ (၁၉၆၃)။ မြန်မာစွာယ်စံကျမ်း၊ အတဲ့-၇။ ရန်ကုန်၊ စာပေမြိမ်မာန်ပုံနှိပ်တိုက်။

မြန်မာစာအဖွဲ့။ (၂၀၀၈)။ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ ၃-ကြိမ်။ ရန်ကုန်၊ နေလင်းပုံနှိပ်တိုက်။

သော်ဇင်၊ ဦး။ (၁၉၆၅)။ ပြုဓာတ်သမိုင်း။ ရန်ကုန်၊ စာပေလောကပုံနှိပ်တိုက်။

သော်ဇင်း၊ ဦး၊ ကြေးမုံ။ (၁၉၆၈)။ သမိုင်းဝင်မြန်မာပြုဓာတ်များ၊ ရန်ကုန်၊ စည်ပင်သာယာပုံနှိပ်တိုက်။

### ပတ်ဗျာလေ့လာသော ဘအုပ်ဘရဲ့:

ခင်မင်၊ မောင်(နေ့ဖြူ)။ (၂၀၀၃)။ စာဆိုဘဝ စာဆိုစေတနာ စာဆိုလက်ရာ။ ရန်ကုန်၊ ဝင်းလိုက်မိတ်ပုံနှိပ်တိုက်။

မောင်မောင်တင်၊ ဦးနှင့် အများ။ (၁၉၇၁)။ ပြုဓာတ်နှင့်ပြုဓာတ်စာပေသမိုင်း။ ရန်ကုန်၊ စာပေမြိမ်မာန်ပုံနှိပ်တိုက်။

ချွေကိုင်းသားနှင့်အများ။ (၁၉၆၅)။ မြန်မာစာပေစစ်တမ်း။ ရန်ကုန်၊ ကမ္မာ့ခေတ်စာပေတိုက်။

သော်ဇင်၊ ဦး။ (၁၉၈၁)။ ပြုဓာတ်ကထာ။ ရန်ကုန်၊ စာပေမြိမ်မာန်ပုံနှိပ်တိုက်။

သိန်း၊ ဆရာ၊ မှော်ဘီ။ (၁၉၆၅)။ မြန်မာဓာတ်ပဲသဘင်နှင့် မြန်မာပြုဓာတ်စာအုပ်များ။ ရန်ကုန်၊ နှလုံးလှစာအုပ်တိုက်။